

ဆွဲ I နှ၊ <hswei'> 【动】南树鼯 II က၊ <hswei'> (古)跳
 ဆွဲကနဲ က၊ <hswei' g-ne:> = စွဲကနဲ
 ဆွဲခုန် က၊ <hswei' khon> 蹦跳，(一般与 တစ်၊ နှစ် 等连
 用)：တ ~ နှစ် ~ ခုန်သည်။ 一蹦一跳的。
 ဆွဲဆွဲခုန် က၊ <hswei' zwei' khon> (由于生气、着急、疼
 痛得)蹦跳，暴跳如雷：ဒေါသထွက်ပြီး ~ နေလေသည်။ 气
 得直蹦。
 ဆွဲ နှ၊ <hswei> 亲友：~ မတော်မျိုးမစပ် 非亲非故 / ~
 နီးမျိုးနီးနေချင်တယ်။ 想与亲友住近些。
 ဆွဲကြီးမျိုးကြီး နှ၊ <hswei gyi: myo: gyi:> ①有钱有势的
 大家族 ②有钱有势的亲友
 ဆွဲခုနစ်ဆက် နှ၊ <hswei khu' n-hset> 上七代或下七代的
 直系亲属
 ဆွဲစဉ်မျိုးဆက် နှ၊ <hswei zin myo: zet> 血统，世系，世
 代代
 ဆွဲညာ နှ၊ <hswei nya> (书)亲戚
 ဆွဲညီ နှ၊ <hswei nye:> (古)亲人
 ဆွဲညို နှ၊ <hswei nyo> (古)亲人
 ဆွဲတစ်မျိုးတစ် နှ၊ <hswei d-za' myo: d-za'> 远房亲戚
 ဆွဲတော်မျိုးတော် နှ၊ <hswei daw myo: daw> 贵族，皇
 国戚
 ဆွဲနီးမျိုးစပ် နှ၊ <hswei ni: myo: zat> 远房亲戚
 ဆွဲနည်း နှ၊ <hswei ni:> (古)亲友，亲人，丈夫，妻子
 ဆွဲပြမျိုးပြ က၊ <hswei bya' myo: bay'> (带着爱人或孩
 子)认一认亲戚：~ ရွာသို့ပြန်လာ၏။ 回村认亲。
 ဆွဲပြတ်မျိုးပြတ် က၊ <hswei byat myo: byat> ①和亲友
 断了来往：အိမ်ထောင်ကျပြီးကတည်းက ~ ဇာတိကိုတောင်မေ့
 ပြီ။ 自从结婚以后，连亲友和故里都忘了。②断绝亲
 戚关系
 ဆွဲမကင်းမျိုးမကင်းသူ နှ၊ <hswei m-kin: myo: m-kin: thu>
 远房亲戚
 ဆွဲမောင် နှ၊ <hswei maun> (古)丈夫
 ဆွဲမောင်နည်း နှ၊ <hswei maun ni:> (诗)亲爱的丈夫
 ဆွဲမယ်နည်း နှ၊ <hswei me ni:> (诗)可爱的女人
 ဆွဲမျိုး နှ၊ <hswei myo:> 亲戚，亲属：~ စုလူ့အဖွဲ့အစည်း 氏
 族社会，部族社会 / ~ ညာတကာ 亲戚 / ~ ညာတိ 亲
 戚 / ~ ပေါက်ဖော် 同胞，亲戚 / ~ သားချင်း 亲戚
 ဆွဲမျိုးစပ် က၊ <hswei myo: sat> 套亲属关系：ဦးလေးက ~
 ပြောသူမနဲ့ကျနော်ဆွဲမျိုးတော်ကြောင်းသိရပါသည်။ 舅舅讲了家
 谱后，才知道我跟她有亲戚关系。
 ဆွဲမျိုးဆက် I က၊ <hswei myo: hset> (罕)攀亲戚 II နှ၊
 <hswei myo: zet> = ဆွဲစဉ်မျိုးဆက်
 ဆွဲမျိုးတော် က၊ <hswei myo: taw> 有亲戚关系：သူနဲ့ကျ
 နော်ဆွဲမျိုးမတော်ပါဘူး။ 他跟我无亲戚关系。 / ငွေရှိမှ ~

ချင်ကြသောသူများ 见人有钱才去攀亲的人
 ဆွဲမျိုးနီးစပ် နှ၊ <hswei myo: ni: zat> 远房亲戚
 ဆွဲမျိုးရင်းချာ နှ၊ <hswei myo: yin: khya> 亲戚
 ဆွဲရင်း နှ၊ <swei yin:> 近亲
 ဆွဲရင်းမျိုးချာ နှ၊ <hswei yin: myo: khya> 近亲
 ဆွဲရိပ်မကင်းမျိုးရိပ်မကင်း နှ၊ <hswei yeit m-kin: myo: yeit
 m-kin:> 远亲，沾亲带故的人
 ဆွဲရိပ်မျိုးရိပ် နှ၊ <hswei yeit myo: yeit> (可依靠的)亲友，
 亲友的帮助
 ဆွဲလင် နှ၊ <hswei lin> (古)夫妻
 ဆွဲလှန်းကြင် နှ၊ <hswei lun: kyin> (古)爱人，妻子
 ဆွဲဝါး နှ၊ <hswei wa:> (古)亲戚，朋友
 ဆွဲသားမျိုးသား နှ၊ <hswei dha: myo: dha:> 亲戚
 ဆွဲသည် နှ၊ <hswei dhi> (古)爱人
 ဆွဲ က၊ <hswei:> ①朽，烂，糟，腐烂：ဒီသစ်တုံး ~ နေပြီ။
 这木头糟了。②(转)差，次 ③拖延 ④(由于思念而)
 悲伤，忧伤：ချစ်သူနဲ့ခွဲခွာနေရလို့ ~ နေသည်။ 因与爱人分
 离而忧愁悲伤。
 ဆွဲနှေး နှ၊ <hswei: nwei:> 商讨，商议，讨论，商量
 ဆွဲပူ က၊ <hswei: pu> (诗)怀念
 ဆွဲပုပ် က၊ <hswei: pout> 腐烂
 ဆွဲမြေ က၊ <nhswei: myei'> = ဆွဲမြည့်
 ဆွဲမြည့် က၊ <hswei: myei'/hswei: myi'> ①腐朽，腐烂，
 ~ နေသောသားကောင် 腐烂了的野兽尸体 / ~ နေသော
 အဆောက်အအုံ 破旧的房子 ②悲伤：~ ခဲ့ရသောအသဲနုလုံး
 破碎了的心 / မပြောတတ်သေးဘူးဟုသူကဆွေးဆွေးမြည့်မြည့်အသံ
 နှင့်ပြော၏။ 他悲伤地说：“我还说不准”。 / ဆွေးတမြည့်မြည့်
 悲伤地，忧愁地，怀念地
 ဆွဲရိ က၊ <hswei: yi'> ①腐烂，糟：ခြင်ထောင်က ~ နေပေ
 ပြီ။ 蚊帐已糟了。②怀念，悲伤：သူ့ဓမ္မာသွားလေသူခပ်ပွန်း
 သည်အကြောင်းကိုတွေးမိတိုင်း ~ နေရရှာသည်။ 她一想起死去
 的丈夫心里就很悲伤。
 ဆွဲရွာ က၊ <hswei: ywa:> (古)老朽
 ဆွဲရွေ က၊ <hswei: ywei'> (古)老朽
 ဆွဲ I နှ၊ <hswe:> ①一种大秤：~ ချိန်ခွင် 大秤，弹簧秤
 ②过秤(磅)的工作 II က၊ <hswe:> ①拉，拖，牵，拽：
 သစ်တုံးကိုဆင်ဖြင့် ~ သည်။ 用象拖运木材。 / ~ တံခါး 左
 右推拉或上下提拉的杆 / ~ တံတား 吊桥 / ~ ပိုက် 拖
 网 / ~ လှေ 拖船 / ~ သင်္ဘော 拖轮 ②挂，悬挂，吊挂：
 သစ်ပင်မှ ~ ထားသည်။ 在树上悬挂着。③在一个缅文字母
 下加另一个字母：ဝ ~ သည်။ (一个字母下)加一个“”
 ④吸引过来，拉过来，引诱：ကိုယ့်ဖက်ပါအောင်ဘယ်လို ~
 မလဲ။ 如何吸引到自己方面来？⑤叨，衔，咬：ကလေးတ
 ယောက်ကိုကျား ~ သွားသည်။ 老虎叨走了一个孩子。⑥抓